

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Please repeat slowly.	jey zo pyoo pyee phyey phyey tah pyaw ba ( ကျေးဇူးပြုပြီး ဖြည်းဖြည်း ထပ်ပြောပါ )
Roger.	oo kay ( အိုကေ )
Over.	set pyaw ( ဆက်ပြော )
I did not understand.	naa nar ma leh bo ( ငါနားမလည်ဘူး )
Your transmission was blocked.	min hlwint da payt ney deh ( မင်းလွှင့်တာ ပိတ်နေတယ် )
Heavy static	hilyah sit a nawk a shek tayt myaa deh ( လျှပ်စစ် အနှောက်အယှက် သိပ်များတယ် )
The signal is weak.	a chek pya tayt yawk ney deh ( အချက်ပြ သိပ်လျော့နေတယ် )
Say again.	pyan pyaw ba ( ပြန်ပြောပါ )
This is an American aircraft.	dee ha amey ree kan ley yin ( ဒီဟာ အမေရိကန် လေယာဉ် )
Spell it, please.	jey zo pyoo pyee sa lon pawn pya ba ( ကျေးဇူးပြုပြီး စာလုံး ပေါင်းပြပါ )
Did you say ___?	min ___ pyaw Kheh lar? ( မင်း ___ ပြောခဲ့လား? )
I do not speak Burmese.	naa myanmar lo ma pyaw tah bo ( ငါမြန်မာလို မပြောတတ်ဘူး )
Does anyone there speak English?	en ga layt sa ga pyaw tah to shee lar?

	( အင်္ဂလိပ်စကား ပြောတတ်သူ ရှိလား? )
Am I talking with ___ control?	naa ___ go tain pyaw ya ma lar? ( ငါ ___ ကို ထိန်းပြောရမလား? )
Is there a better frequency to communicate?	dee tek po kawm deh ley hlaayn shee lar? ( ဒီထက်ပိုကောင်းတဲ့ လေလှိုင်း ရှိလား? )
I read you:	naa phan mee bee: ( ငါဖမ်းမိပြီ: )
five-by	naa chek phyit ( ငါးချက်ဖြင့် )
four-by	ley chek phyit ( လေးချက်ဖြင့် )
three-by	thon chek phyit ( သုံးချက်ဖြင့် )
two-by	hnit chek phyit ( နှစ်ချက်ဖြင့် )
I do not read you.	naa phan ma mee bo ( ငါဖမ်းမမိဘူး: )